

ဒုက္ခသည်အသိအမှတ်ပြုရေးဆိုင်ရာ
လုပ်ထုံးလုပ်နည်းလမ်းညွှန်

လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန

တရားရေးဝန်ကြီးဌာန

နိဒါန်း

ဒုက္ခသည်အသိအမှတ်ပြုရေးဆိုင်ရာလုပ်ထုံးလုပ်နည်းလမ်းညွှန်(ပထမအကြိမ်)သည်ကျွန်ုပ်တို့ နိုင်ငံတော် ဒုက္ခသည်အနေအထား အဆင့်အတန်းဆိုင်ရာ စာချုပ်စာတမ်းတွင် သဘောတူပါဝင် လက်မှတ်ရေးထိုးမှုအရ ဒုက္ခသည်အသိအမှတ်ပြုရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းကို ပိုမို ကောင်းမွန် လာစေရန်အတွက်၊ ၁၉၈၁ခုနှစ်တွင် တစ်စိတ်တစ်ပိုင်းပြုပြင်ပြောင်းလဲခဲ့သည်။ လူဝင်မှုကြီးကြပ် ရေးနှင့် ဒုက္ခသည်အသိအမှတ်ပြုရေးဆိုင်ရာဥပဒေကို အခြေခံ၍ တည်းဖြတ် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင် ယာယီနေထိုင်ခွင့်စနစ်နှင့် ဒုက္ခသည်စစ်ဆေးဆုံးဖြတ်ရေး အကြံပေး ပုဂ္ဂိုလ်ထားရှိရေးစနစ်အား ထပ်မံဖြည့်စွက်ရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ဒုက္ခသည် အသိအမှတ်ပြုရေးဆိုင်ရာဥပဒေ၏ တစ်စိတ်တစ်ပိုင်းအား ပြုပြင်ပြောင်းလဲရမည် ဟုဆိုသော တရားဥပဒေကို ၂၀၀၄ခုနှစ်၊ မေလ ၂၇ရက်နေ့တွင် ကျင်းပခဲ့သော (၁၅၉)ကြိမ်မြောက် သာမန် ပြည်သူ့လွှတ်တော်၌ ဆုံးဖြတ် အတည်ပြုပြဌာန်းပြီး၊ ထိုနှစ်ဖွန်လ ၂၇ရက်နေ့တွင် တရားဝင် ထုတ်ပြန်ကြေညာ၍၊ ယခင်ထုတ်ဝေခဲ့သည့် လုပ်ထုံးလုပ်နည်းလမ်းညွှန်အား ပြင်ဆင်ဖြည့်စွက် ကာဒုတိယအကြိမ်ထုတ်ဝေခဲ့သည်။ ခေတ္တကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း ကိုဖြည့်စွက်ရေးသားကာ၊ တတိယအကြိမ်မြောက်လမ်းညွှန်အား ထပ်မံထုတ်ဝေခဲ့ပြီး၊ ယခုအကြိမ် ထပ်မံ၍ ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ၉ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ဒုက္ခသည်အသိအမှတ်ပြုရေး ဆိုင်ရာဥပဒေ၏တစ်စိတ်တစ်ပိုင်းအား ပြုပြင်ပြောင်းလဲသည့်ဥပဒေပြဌာန်းခြင်းကို အကြောင်းပြု၍ စတုတ္ထအကြိမ်မြောက်အဖြစ် ထုတ်ဝေခြင်းဖြစ်သည်။

၂၀၁၂ခုနှစ် အောက်တိုဘာလ

လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ၊ တရားရေးဝန်ကြီးဌာန

မာတိကာ

အခန်း ၁။

ဂျပန်နိုင်ငံ၏ဒုက္ခသည်အသိအမှတ်ပြုရေးဆိုင်ရာစနစ်အကျဉ်းချုပ် 1

အခန်း ၂။

ဒုက္ခသည်အသိအမှတ်ပြုခြင်းခံရသောနိုင်ငံခြားသား၏ခံစားပိုင်ခွင့်ရှိသောအခွင့်အရေး(သို့)

အကျိုးအမြတ်များ3

၁။ အမြဲတမ်းအတည်တကျနေထိုင်ခွင့်ရရှိရန်အတွက်လိုအပ်သောအချက်အလက်တစ်စိတ်တစ်ပိုင်း
လျှော့ပေါ့ခြင်း.....3

၂။ ဒုက္ခသည်ခရီးသွားလက်မှတ်ထုတ်ပေးခြင်း3

၃။ ဒုက္ခသည်ဆိုင်ရာစာချုပ်စာတမ်းဥပြဌာန်းထားသောအခွင့်အရေးအမျိုးအစားများ4

အခန်း ၃။

ဒုက္ခသည်အသိအမှတ်ပြုရေးဆိုင်ရာလုပ်ထုံးလုပ်နည်း5

၁။ လျှောက်ထားပုံလျှောက်ထားနည်း5

(၁) လျှောက်ထားတင်သွင်းရမည့်အချိန်ကာလသတ်မှတ်ချက်5

(၂) လျှောက်ထားတင်သွင်းရန်ကောင်တာ5

(၃) လျှောက်ထားတင်သွင်းရာတွင်လိုအပ်သောစာရွက်စာတမ်းများ5

(၄) ဒုက္ခသည်ဖြစ်ကြောင်းသက်သေထူခြင်း9

၂။ ယာယီနေထိုင်ခွင့်ပြုခြင်း9

(၁) ယာယီနေထိုင်ခွင့်ဖြင့်နေထိုင်ခြင်း10

(၂) ယာယီနေထိုင်ခွင့်ပြုလက်မှတ်10

(၃) ယာယီနေထိုင်ခွင့်သက်တမ်းနှင့်သက်တမ်းထပ်တိုးပေးခြင်း11
(၄) ယာယီနေထိုင်ခွင့်ဆိုင်ရာစည်းကမ်းချက်များ11
(၅) ယာယီနေထိုင်ခွင့်ပြုခြင်းအားရုပ်သိမ်းခြင်း11
၃။ ဒုက္ခသည်အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း12
၄။ နေထိုင်ခွင့်ဆိုင်ရာခွင့်ပြုချက်များ12
အခန်း ၄။	
အယူခံတင်သွင်းလျှောက်ထားခြင်း13
၁။ အယူခံတင်သွင်းလျှောက်ထားပုံလျှောက်ထားနည်း13
(၁) အယူခံတင်သွင်းလျှောက်ထားသူ13
(၂) အယူခံတင်သွင်းလျှောက်ထားနိုင်သောသက်တမ်းကာလ13
(၃) အယူခံတင်သွင်းလျှောက်ထားရန်ကောင်တာ14
(၄) အယူခံတင်သွင်းလျှောက်ထားရာတွင်လိုအပ်သောစာရွက်စာတမ်းများ14
၂။ ဒုက္ခသည်စစ်ဆေးဆုံးဖြတ်ရေးအကြံပေးပုဂ္ဂိုလ်များ15
၃။ တရားရေးဝန်ကြီး၏စီရင်မှု15
အခန်း ၅။	
ဒုက္ခသည်ခရီးသွားလက်မှတ်16
၁။ လျှောက်ထားတင်သွင်းရန်ကောင်တာ17
၂။ လျှောက်ထားတင်သွင်းရာတွင်လိုအပ်သောစာရွက်စာတမ်းများ17
(၁) တင်သွင်းရန်စာရွက်စာတမ်းများ17
(၂) တင်ပြရန်စာရွက်စာတမ်းများ18

၃။ ဒုက္ခသည်ခရီးသွားလက်မှတ်၏အကျုံးဝင်သက်တမ်းကာလ19

၄။ ကျသင့်ငွေ19

အခန်း ၆။

ခေတ္တကာကွယ်စောင့်ရှောက်မှုခံယူရန်အတွက်ပေးသောကမ်းတက်ခွင့်20

၁။ လျှောက်ထားခြင်း20

(၁) အကျုံးဝင်သူ20

(၂) လျှောက်ထားရန်နည်းလမ်း20

၂။ လျှောက်ထားတင်သွင်းရာတွင်လိုအပ်သောစာရွက်စာတမ်းများ21

(၁) တင်သွင်းရန်လိုအပ်သည့်စာရွက်စာတမ်းများ21

(၂) တင်ပြရန်စာရွက်စာတမ်းများ21

၃။ ခေတ္တကာကွယ်စောင့်ရှောက်ခံယူခွင့်ပြုလက်မှတ်ထုတ်ပေးခြင်း22

နောက်ဆက်တွဲ

ဒုက္ခသည်အသိအမှတ်ပြုရေးဆိုင်ရာလုပ်ငန်းရှင်းလင်းဇယား23

အခန်း ၁။ ဂျပန်နိုင်ငံ၏ဒုက္ခသည်အသိအမှတ်ပြုရေးဆိုင်ရာစနစ်အကျဉ်းချုပ်

ဒုက္ခသည်အနေအထား အဆင့်အတန်းဆိုင်ရာ စာချုပ်စာတမ်း (အောက်တွင်ဒုက္ခသည်ဆိုင်ရာ စာချုပ်စာတမ်းဟုခေါ်တွင်မည်)နှင့်ဒုက္ခသည်အနေအထားအဆင့်အတန်းဆိုင်ရာညီလာခံမှတ်တမ်း (အောက်တွင်ညီလာခံမှတ်တမ်းဟုခေါ်တွင်မည်) သည် ကျွန်ုပ်တို့နိုင်ငံတွင် ၁၉၈၂ခုနှစ်မှစ၍ အကျိုးသက်ရောက်မှု ရှိလာပါသဖြင့်၊ ဒုက္ခသည်ဆိုင်ရာစာချုပ်စာတမ်းနှင့် ညီလာခံမှတ်တမ်းပါ ပြဌာန်းချက်များအား ဂျပန်နိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက်၊ ဒုက္ခသည် အသိအမှတ်ပြုရေးစနစ်အားဖန်တီးပြုလုပ်ခဲ့ပါသည်။ ဤစနစ်အရ ဒုက္ခသည်ဖြစ်သော နိုင်ငံခြားသား သည် ဒုက္ခသည်အသိအမှတ်ပြုရေးလျှောက်ထားခြင်းအားပြုလုပ်၍၊ တရားရေးဝန်ကြီးထံမှ ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခြင်းကိုခံယူနိုင်ပြီး၊ ဒုက္ခသည်ဆိုင်ရာစာချုပ်စာတမ်း၌ ပြဌာန်းထား သောဒုက္ခသည်အဖြစ် ကာကွယ်စောင့်ရှောက်ခြင်းကို ခံယူရရှိနိုင်မည်ဖြစ်သည်။

ဤလမ်းညွှန်တွင်ဖော်ပြထားသောဒုက္ခသည်ဆိုသည်မှာ၊ ဒုက္ခသည်ဆိုင်ရာစာချုပ်စာတမ်း၏ ပုဒ်မ(၁) (သို့) ညီလာခံမှတ်တမ်းပုဒ်မ(၂)တို့တွင် ဖော်ပြပါရှိသော ဒုက္ခသည်ကို ဆိုလိုခြင်းဖြစ်သည်။ ၎င်းတို့သည်၊ လူမျိုး၊ ဘာသာ၊ နိုင်ငံသား၊ သီးခြားလူမှုရေးအဖွဲ့အစည်း၏ အဖွဲ့ဝင်ဖြစ်ခြင်း (သို့) နိုင်ငံရေးဆိုင်ရာအထင်အမြင်အယူအဆများကြောင့် ညှဉ်းပန်းနှိပ်စက်ခြင်းခံရမည့် အခြေအနေရှိ သည်ဟူသော ခိုင်လုံသည့်အကြောင်းရင်းများရှိသော စိုးရိမ်မှုရှိ၍ မိမိနိုင်ငံ၏ပြင်ပ၌ ရောက်ရှိ နေသူဖြစ်ပြီး၊ မိမိနိုင်ငံ၏ကာကွယ်စောင့်ရှောက်မှုကို ရယူခံစားနိုင်သည့် အခြေအနေတွင်မရှိသူ (သို့) မခံစားချင်သောသူကို ဆိုလိုခြင်းဖြစ်သည်။

ဒုက္ခသည်အသိအမှတ်ပြုရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းဆိုသည်မှာ၊ နိုင်ငံခြားသား အနေဖြင့် အထက်တွင်ဖော်ပြထားသော အနေအထားအဆင့်အတန်းများနှင့် အကျိုးဝင်၊မဝင်ကို စုံစမ်း စစ်ဆေးပြီး ဆုံးဖြတ်ချက်ချသောလုပ်ငန်းဆောင်ရွက်မှုဖြစ်သည်။

အခန်း ၂ ။ ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခြင်းခံရသောနိုင်ငံခြားသား၏

ခံစားပိုင်ခွင့်ရှိသောအခွင့်အရေး(သို့)အကျိုးအမြတ်များ

ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခြင်းခံရသော နိုင်ငံခြားသားသည် အောက်ဖော်ပြပါ အခွင့်အရေး (သို့) အကျိုးအမြတ်များအား ရယူခံစားပိုင်ခွင့်ရှိသည်။

၁။ အမြဲတမ်းအတည်တကျနေထိုင်ခွင့်ရရှိရန်အတွက် လိုအပ်သောအချက်အလက် တစ်စိတ်တစ်ပိုင်း

လျှော့ပေါ့ခြင်း

ဂျပန်နိုင်ငံတွင် နေထိုင်သောနိုင်ငံခြားသားသည်၊ အမြဲတမ်းအတည်တကျ နေထိုင်ခွင့်ရရှိရန် အတွက်

(၁) အကျင့်စာရိတ္တကောင်းမွန်ရမည်

(၂) မိမိကိုယ်တိုင်ကိုယ်ကျ အသက်မွေးဝမ်းကျောင်း ပြုလုပ်နိုင်ရန် လုံလောက်သော ပိုင်ဆိုင်မှု

(သို့)အတတ်ပညာအရည်အချင်းရှိရမည် ဟူသော လိုအပ်ချက်၂ချက်နှင့် ပြည့်စုံရမည်ဟု

ပြဌာန်းထားသည်။ သို့ရာတွင် ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခြင်းခံရ၍ နေထိုင်နေသော

နိုင်ငံခြားသားသည် အထက်ပါ ဒုတိယသတ်မှတ်ချက် မပြည့်စုံခဲ့သည်ရှိသော်လည်း တရား

ရေးဝန်ကြီး၏ စီရင်ဆုံးဖြတ်ချက်အရ အမြဲတမ်း အတည်တကျနေထိုင်ခွင့်ကိုရရှိနိုင်သည်။

၂။ ဒုက္ခသည်ခရီးသွားလက်မှတ်ထုတ်ပေးခြင်း

ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခြင်းခံရသော နိုင်ငံခြားသားအနေဖြင့် ပြည်ပသို့ခရီးသွားမည်ဆိုပါက၊ ဒုက္ခသည်ခရီးသွားလက်မှတ်အား လျှောက်ထားရရှိနိုင်ပါသည်။ ဒုက္ခသည်ခရီးသွားလက်မှတ် ကိုင်ဆောင်ထားသော နိုင်ငံခြားသားသည်၊ ထိုလက်မှတ်တွင် ရေးသားဖော်ပြထားသည့် သက်တမ်း

ကာလအတွင်းဖြစ်ပါက အကြိမ်ပေါင်းမည်မျှပင်ဖြစ်စေဂျပန်နိုင်ငံမှထွက်ခွာပြီး၊ ဂျပန်နိုင်ငံသို့ပြန်လည်
ဝင်ရောက်နိုင်သည်။

၃။ ဒုက္ခသည်ဆိုင်ရာစာချုပ်စာတမ်း၌ ပြဌာန်းထားသော အခွင့်အရေးအမျိုးအစားများ

ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခြင်းခံရသော နိုင်ငံခြားသားသည်၊ မူအားဖြင့် စာချုပ်စာတမ်းတွင်
လက်မှတ်ရေးထိုးထားသည့်နိုင်ငံ၏နိုင်ငံသား (သို့) သာမန်နိုင်ငံခြားသားနှင့်တူညီသော အခွင့်အရေး
များခံစားရရှိနိုင်ပါသည်။ ကျွန်ုပ်တို့နိုင်ငံတွင် အမျိုးသားပင်စင်လစာ၊ ကလေးသူငယ်စရိတ်ထောက်ပံ့
ကြေး၊ လူမှုဖူလုံရေးထောက်ပံ့ကြေး စသည်တို့ကို လက်ခံရရှိနိုင်သည့်အခွင့်အရေးရမည်ဖြစ်၍ဂျပန်
ပြည်သူ့ပြည်သားများနှင့် တူညီသော အခွင့်အရေးများရယူခံစားနိုင်မည်ဖြစ်သည်။

အခန်း ၃။ ဒုက္ခသည်အသိအမှတ်ပြုရေးဆိုင်ရာလုပ်ထုံးလုပ်နည်း

၁။ လျှောက်ထားပုံလျှောက်ထားနည်း

(၁) လျှောက်ထားတင်သွင်းရမည့်အချိန်ကာလသတ်မှတ်ချက်

ဒုက္ခသည်အသိအမှတ်ပြုရေးအတွက်လျှောက်ရန် အချိန်ကာလကန့်သတ်ထားခြင်းမရှိပါ။

(၂) လျှောက်ထားတင်သွင်းရန်ကောင်တာ

ဒုက္ခသည်အသိအမှတ်ပြုရေးလျှောက်ထားခြင်းကိုလျှောက်ထားသူနေထိုင်သောဒေသနှင့်သက်ဆိုင်သည့်ဒေသဆိုင်ရာလူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ဌာနခွဲ (သို့) ဌာနစိတ် တို့၌ပြုလုပ်နိုင်သည်။

လျှောက်ထားတင်သွင်းခြင်းအား၊ လျှောက်ထားသူကိုယ်တိုင်မှပြုလုပ်ရမည်ဖြစ်သည်။ သို့ရာတွင်၊

လျှောက်ထားသူသည်အသက်၁၆နှစ်မပြည့်သေးပါက (သို့) ရောဂါဒဏ်ရာစသည့်အကြောင်းရင်း

များကြောင့် ကိုယ်တိုင်မလာရောက်နိုင်ပါက မိဖ၊ အိမ်ထောင်ဖက်၊ သားသမီး (သို့)

ဆွေမျိုးသားချင်းက လျှောက်ထားသူကိုယ်စား လျှောက်ထားတင်သွင်းခြင်း ပြုလုပ်နိုင်သည်။

ဒေသဆိုင်ရာလူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ဌာနခွဲများရှိ လျှောက်ထားတင်သွင်းရန်

ကောင်တာများ ကို နောက်ဆုံးစာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

(၃) လျှောက်ထားတင်သွင်းရာတွင်လိုအပ်သော စာရွက်စာတမ်းများ

လျှောက်ထားတင်သွင်းရာတွင်၊ အောက်ဖော်ပြပါ စာရွက်စာတမ်းများလိုအပ်ပါသည်။ သို့သော်

ထိခိုက်ဒဏ်ရာစသည့် ကိုယ်လက်အင်္ဂါချို့ယွင်းမှုများကြောင့် ဒုက္ခသည်အသိအမှတ်ပြုရေး

လျှောက်လွှာရေးသားဖြည့်စွက်နိုင်ခြင်းမရှိသောနိုင်ငံခြားသားသည်၊ လျှောက်လွှာအစား လျှောက်

လွှာတွင် ရေးသားဖြည့်သွင်းရမည့်အချက်အလက်များကို လူဝင်မှုစိစစ်ဆေးဆုံးဖြတ်ရေး

အရာရှိ (သို့) ဒုက္ခသည်စုံစမ်းစစ်ဆေးရေးအရာရှိထံသို့ နှုတ်ဖြင့်ထုတ်ဖော်လျှောက်ထားနိုင်သည်။

၁။ တင်သွင်းရန်စာရွက်စာတမ်းများ

က။ ဒုက္ခသည်အသိအမှတ်ပြုရေးလျှောက်လွှာပုံစံ(လျှောက်လွှာတင်သွင်းရန်ကောင်တာများတွင်ရယူနိုင်သည်။) ၁စောင်

ခ။ လျှောက်ထားသူသည် ဒုက္ခသည်ဖြစ်ကြောင်း သက်သေပြနိုင်သော အထောက်အထားအချက်အလက်များ (ဒုက္ခသည်ဖြစ်ကြောင်းထုတ်ဖော်ရေးသားထားသည့်စာရွက်စာတမ်းအပါအဝင်) ၁စောင်

ဂ။ ဓါတ်ပုံ (အောက်တွင်ဖော်ပြထားသော အချက်အလက်များပြည့်စုံပြီး၊ နောက်ကြောတွင်အမည်ရေးသွင်းရမည်) ၂ပုံ

(နေထိုင်ခွင့်မရရှိသေးသော နိုင်ငံခြားသားဖြစ်ပါက ၃ပုံ)


【လိုအပ်ချက်များ】

(က) လျှောက်ထားသူတစ်ဦးတည်းသာရိုက်ကူးထားသောပုံဖြစ်ရမည်။

(ခ) ဓာတ်ပုံအရွယ်အစား

ဘောင်မပါဝင်သည့်အရွယ်အစားမှာအောက်ပါအရွယ်အစားအတိုင်းဖြစ်ရမည်။

မျက်နှာအရွယ်အစား၊ ခေါင်းထိပ်မှမေးအထိ (ဆံပင်အပါအဝင်)



(ဂ) ဦးထုပ်ဆောင်းမထားဘဲ အရှေ့ကိုကြည့်နေရမည်။ (ဘာသာရေးအရ သို့မဟုတ် ကျန်း

မာရေးအရအကြောင်းပြချက်ဖြင့်ဤလိုအပ်ချက်များပြည့်စုံသောဓာတ်ပုံကိုမတင်ပြနိုင်သောအ

ထူးအကြောင်းအရာများရှိပါက ထိုအကြောင်းအရာကိုရေးသားထားသည့်အကြောင်းပြစာကို

(ပုံစံသတ်မှတ်ခြင်းမရှိ)တင်ပြရမည်။

(ဃ) နောက်ခံ (အရိပ်ပါဝင်မှု) မရှိစေရ

(င) ကြည်လင်ပြတ်သားရမည် (ဓာတ်ပုံချိန်ချက်တည့်၍၊ အစွန်း၊ ညစ်ပေမှု၊ အပေါက်များမပါစေရ၊

မျက်နှာဓာတ်ပုံတွင် အရိပ်မကျစေရ၊ အဝတ်အစားနှင့်ဆံပင်ကြောင့် မျက်စိ၊ နှာခေါင်း၊

ပါးစပ်များကို ကွယ်ဝှက်ခြင်းမရှိစေရ၊ နောက်ခံကိုပြောင်ဖြစ်စေရမည်။)

ပုံကိုလူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏အင်တာနက်စာမျက်နှာတွင်ဖော်ပြထားသောလျှောက်လွှာ

ခါတ်ပုံနမူနာကိုကြည့်ပါ။)

(စ) လျှောက်လွှာမတင်မီ ၃လအတွင်းရိုက်ထားသော ပုံဖြစ်ရမည် (ဆေးရုံတက်နေပြီး ဓာတ်ပုံ

မရှိနိုင်သည့်အတွက် ၎င်းအတွင်းရှိကံထားသောဓာတ်ပုံကို မတင်ပြနိုင်ခြင်း အစရှိသည့်
မလွဲမရှောင်သာသောအကြောင်းပြချက်ရှိပါက၊ အတတ်နိုင်ဆုံးအနီးစပ်ဆုံးသော ဓာတ်ပုံကို
တင်ပြ လျှောက်ထားရမည်။)

(ဆ) နိုင်ငံကူးလက်မှတ် (သို့) နေထိုင်ခွင့်လက်မှတ်အမျိုးအစားတင်ပြနိုင်ခြင်းမရှိသူသည်၊ ၎င်းအ
ကြောင်းပြချက်ကိုရေးငြားသောစာရွက်စာတန်း ၁စောင်

၂။ တင်ပြရန်စာရွက်စာတမ်းများ

က။ နှစ်ရှည်၊ နှစ်လတ် နေထိုင်သူများသည် နိုင်ငံကူးလက်မှတ် (သို့) နေထိုင်ခွင့်လက်မှတ်

ခ။ အထူးအမြဲတန်းနေထိုင်သူများသည် နိုင်ငံကူးလက်မှတ် (သို့) အထူးအမြဲတန်း နေထိုင်ခွင့်
လက်မှတ်

ဂ။ နှစ်ရှည်၊ နှစ်လတ်နေထိုင်သူများ(သို့)အထူးအမြဲတန်းနေထိုင်ခွင့်ရရှိသူများသည်နိုင်ငံကူးလက်
မှတ်(သို့) နေထိုင်ခွင့်အမျိုးအစားလက်မှတ် (ယာယီလွတ်ပေးထားသောနိုင်ငံခြားသားသည်၊
၎င်းခွင့်ပြုလက်မှတ်)

ဃ။ ယာယီကမ်းတက်ခွင့်၊ သင်္ဘောသားကမ်းတက်ခွင့်၊အရေးပေါ်ကမ်းတက်ခွင့်၊ဘေးအန္တရာယ်
ကျရောက်မှုကြောင့်ကမ်းတက်ခြင်းအားခွင့်ပြုချက်(သို့)ခေတ္တကာကွယ်စောင့်ရှောက်မှုခံယူရန်
ကမ်းတက်ခွင့်ရရှိထားသူသည် ၎င်းခွင့်ပြုလက်မှတ်၊

(၄) ဒုက္ခသည်ဖြစ်ကြောင်းသက်သေထူခြင်း

ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခြင်းကို၊လျှောက်ထားသူထံမှတင်သွင်းပြသသော အထောက်အထား
အချက်အလက်များပေါ်မူတည်ပြီး ပြုလုပ်ဆောင်ရွက်သည်။ ထို့ကြောင့်၊ လျှောက်ထားသူသည်

ဒုက္ခသည်ဖြစ်ကြောင်းသက်သေခံအထောက်အထား(သို့)ပတ်သက်ရာပုဂ္ဂိုလ်များ၏ သက်သေထွက်
ဆိုချက်များဖြင့် မိမိကိုယ်တိုင်သက်သေထူရန်လိုအပ်သည်။ ၎င်းအပြင်၊ လျှောက်ထားတင်သွင်းသော
အထောက်အထားအချက်အလက်များ(ဒုက္ခသည်ဖြစ်ကြောင်းထုတ်ဖော်ရေးသားထားသည့် စာရွက်
စာတမ်းအပါအဝင်)ကိုနိုင်ငံခြားဘာသာဖြင့် ရေးသားထားပါက ထိုစာရွက်စာတမ်းများကို ဂျပန်
ဘာသာပြန်ဆို၍ ပူးတွဲတင်ပြရမည်။

လျှောက်ထားသူမှတင်ပြသော စာရွက်စာတမ်းများတွင် ပြည့်စုံသောအထောက်အထားများ
မပါရှိပါက၊ ဒုက္ခသည်စစ်ဆေးရေးအရာရှိမှ အဖြစ်အပျက် အချက်အလက်ဟုတ်မဟုတ်နှင့်ပတ်သက်
၍သက်ဆိုင်ရာအစိုးရရုံးသို့ စုံစမ်းစစ်ဆေးခြင်း စသည်တို့ကိုပြုလုပ်ကာ ဒုက္ခသည်အဖြစ် အသိ
အမှတ်ပြုခြင်းအား တရားမျှတစွာ ဆောင်ရွက်နိုင်ရန် ကြိုးစားအားထုတ်ရမည် ဖြစ်သည်။

၂။ ယာယီနေထိုင်ခွင့်ပြုခြင်း

တရားမဝင်နေထိုင်သူအစရှိသည့် နထိုင်ခွင့်မရရှိသေးသောနိုင်ငံခြားသားထံမှ ဒုက္ခသည်အသိ
အမှတ်ပြုရန်လျှောက်ထားခြင်းအားလက်ခံရရှိပါက၊ ထိုသူ၏ဥပဒေဘောင်အတွင်းမှအဆင့်အတန်း
ကိုတည်ငြိမ်မှုရှိစေရန်အတွက်၊ ၎င်းနိုင်ငံခြားသားဂျပန်နိုင်ငံသို့ကမ်းတက်သောနေ့ (ဂျပန်နိုင်ငံတွင်ရှိ
နေစဉ်ဒုက္ခသည်ဖြစ်ရမည့်အကြောင်းရင်းပေါ်ပေါက်ခဲ့ပါကထိုအကြောင်းရင်းအားသိရှိရသောနေ့)မှ
စ၍၆လအတွင်းတွင်ဒုက္ခသည်အဖြစ်အသိအမှတ်ပြုရန်လျှောက်ထားခြင်းအားပြုလုပ်ခဲ့ခြင်း(သို့)ဒုက္ခ
သည် ဆိုင်ရာစာချုပ်စာတမ်း၌ပြဌာန်းထားသော ညှဉ်းပန်းနှိပ်စက်ခြင်းခံရမည့် အခြေအနေရှိသည့်
နယ်မြေမှ ဂျပန်နိုင်ငံသို့ တိုက်ရိုက်ဝင်ရောက်လာခြင်း စသည့်အချက်အလက်များနှင့် ပြည့်စုံပါက၊
ယာယီသဘောအဖြစ် ဂျပန်နိုင်ငံတွင်နေထိုင်ခြင်းအား ခွင့်ပြုပြီး၊ ၎င်းကာလအတွင်း ပြည်ပ
နှင့်ထုတ်ဒက်ပေးရန် လုပ်ဆောင်မှုကို ခေတ္တရပ်ဆိုင်းမည်ဖြစ်သည်။

ယာယီနေထိုင်ခွင့်ပြုခြင်းနှင့် ပတ်သက်သောဆုံးဖြတ်မှုကို၊ ဒုက္ခသည်အသိအမှတ်ပြုရန် လျှောက်ထားသူထံမှ တင်သွင်းပြသသော ဒုက္ခသည်အသိအမှတ်ပြုရေးလျှောက်လွှာပုံစံ အစရှိသော စာရွက်စာတမ်းများပေါ်မူတည်ပြီး ပြုလုပ်မည်ဖြစ်ပါသဖြင့်၊ သီးသန့် ယာယီနေထိုင်ခွင့်အတွက် လျှောက်ထားခြင်း ပြုလုပ်ရန် မလိုအပ်ပါ။

(၁) ယာယီနေထိုင်ခွင့်ဖြင့် နေထိုင်ခြင်း

ယာယီနေထိုင်ခွင့်ရရှိပါက၊ ပြည်ပနှင့်ထုတ်အက်ပေးရန် လုပ်ဆောင်မှု ခေတ္တရပ်ဆိုင်းမည်ဖြစ်ပြီး။ ယာယီနေထိုင်ခွင့်သက်တမ်းကာလကုန်ဆုံးသည်အထိ ဂျပန်နိုင်ငံတွင် တရားဝင်နေထိုင်နိုင်သည်။

(၂) ယာယီနေထိုင်ခွင့်ပြုလက်မှတ်

တရားရေးဝန်ကြီးထံမှ ယာယီနေထိုင်မှုခွင့်ပြုခြင်းခံရသော နိုင်ငံခြားသားအား၊ ယာယီနေထိုင်ခွင့်ပြု လက်မှတ် ထုတ်ပေးမည်ဖြစ်သည်။ ခွင့်ပြုမှုရရှိထားသောကာလအတွင်း၊ ဤခွင့်ပြုလက်မှတ်အား အမြဲတမ်း ကိုင်ဆောင်ထားရန် လိုအပ်သည်။

(၃) ယာယီနေထိုင်ခွင့်သက်တမ်းနှင့် သက်တမ်းထပ်တိုးပေးခြင်း

ယာယီနေထိုင်ခွင့်သက်တမ်းသည်၊ မူအားဖြင့် ၆လဖြစ်သည်။ ယာယီနေထိုင်ခွင့်သက်တမ်းကို ထပ်တိုးရန်လျှောက်ထားခြင်းအား၊ ခွင့်ပြုသက်တမ်းမကုန်ဆုံးမီ ၁၀ရက် အလိုမှစ၍လက်ခံ ဆောင်ရွက်ပေးနေပြီး၊ လျှောက်လွှာပုံစံအား ဒေသဆိုင်ရာလူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ဌာနခွဲများရှိ လျှောက်လွှာတင်သွင်းကောင်တာများတွင် ရယူနိုင်သည်။

(၄) ယာယီနေထိုင်ခွင့်ဆိုင်ရာသတ်မှတ်ချက်များ

ယာယီနေထိုင်ခွင့်ရရှိထားသူသည်၊ နေရပ် နေရာနှင့် သွားလာလှုပ်ရှားနိုင်သည့် အတိုင်းအတာအား ကန့်သတ်ခြင်းခံရမည့်အပြင်၊ ဂျပန်နိုင်ငံအတွင်းပြုလုပ်နိုင်သော လှုပ်ရှားဆောင်ရွက်မှုနှင့်ပတ်သက်၍ လည်းအလုပ်လုပ်ကိုင်ခြင်းကို တားမြစ်ထားသည်။ ထို့အပြင်၊ ဒုက္ခသည် စုံစမ်းစစ်ဆေးရေး အရာရှိထံမှ လာရောက်ရန် တောင်းဆိုပါက ချိန်းဆိုသတ်မှတ်သော နေ့ရက်၊ အချိန်၊ နေရာသို့ လာရောက်ပြီး ဒုက္ခသည်အသိအမှတ်ပြုရေးလုပ်ဆောင်မှုအား ပူးပေါင်းဆောင်ရွက်ရမည့် တာဝန် ရှိသည်ဟူ၍ စသည်တို့ကို သတ်မှတ်ထားရှိသည်။

(၅) ယာယီနေထိုင်ခွင့်ပြုခြင်းအား ရုပ်သိမ်းခြင်း

ယာယီနေထိုင်ခွင့်ပြုခြင်းခံထားရသူသည် သတ်မှတ်ထားသော အချက်အလက်များကို ဖောက်ဖျက်ခြင်း၊ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခြင်းခံယူရရှိရေးအတွက် မဟုတ်မမှန်သည့် နည်းလမ်းဖြင့် အတုပြုလုပ်ရေးသားထားသော စာရွက်စာတမ်းအထောက်အထား အချက်အလက်များ တင်သွင်းခြင်း၊ မမှန်မကန်လိမ်လည်ထွက်ဆိုခြင်း အစရှိသည်တို့ ပြုလုပ်ပါက ရရှိထားသော ယာယီနေထိုင်ခွင့်ပြုခြင်းအား ရုပ်သိမ်းမည်ဖြစ်သည်။

၃။ ဒုက္ခသည်အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း

တရားရေးဝန်ကြီးထံမှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခြင်းခံရသော နိုင်ငံခြားသားအား ဒုက္ခသည် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးမည်ဖြစ်သည်။ ဒုက္ခသည်အနေဖြင့် စောင့်ရှောက်ပံ့ပိုးမှု အသီးသီးကို ရယူခံစားရာတွင် သက်ဆိုင်ရာက ဒုက္ခသည်ဖြစ်ကြောင်း သက်သေအထောက်အထား တောင်းဆိုလာခဲ့ပါက၊ ဤလက်မှတ်ကို တင်ပြရမည်။

၄၊ နေထိုင်ခွင့်အမျိုးအစားနှင့်ပတ်သက်သောခွင့်ပြုချက်များ

ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခြင်းခံရသော နိုင်ငံခြားသားသည်၊ နေထိုင်ခွင့်မရရှိသေးသူဖြစ်ပါက ထိုနိုင်ငံခြားသား ဂျပန်နိုင်ငံသို့ ကမ်းတက်သောနေ့မှ ၆လအတွင်း၌ ဒုက္ခသည် အဖြစ်အသိအမှတ် ပြုရန်လျှောက်ထားခြင်း (သို့)ဒုက္ခသည်ဆိုင်ရာစာချုပ်စာတမ်း၌ ပြဌာန်းထားသော ညှဉ်းပန်းနှိပ်စက် ခြင်းခံရမည့်အခြေအနေရှိသည့်နယ်မြေမှ ဂျပန်နိုင်ငံသို့တိုက်ရိုက်ဝင်ရောက်လာခြင်း အစရှိသည့် သတ်မှတ်ထားသောအချက်အလက်များနှင့်ပြည့်စုံပါက၊ ကြာရှည်နေထိုင်ခွင့်အား မျှတစွာချပေးမည် ဖြစ်သည်။

ထို့အပြင်၊ ၎င်းနိုင်ငံခြားသားသည်၊ ဤသတ်မှတ်ထားသော အချက်အလက်များနှင့် မပြည့်စုံခဲ့သည် ရှိသော်လည်း အထူးအနေဖြင့် နေထိုင်ရန်ခွင့်ပြုသင့်သည့် အခြေအနေအကြောင်းအရာ ရှိသည်ဟု ယူဆရပါက၊ အထူးအနေဖြင့် နေထိုင်ခွင့်ပြုသည့်အခါမျိုးလည်းရှိသည်။ ထို့ကဲ့သို့ သောဥလကျော် နေထိုင်ရန် ဖြစ်လာသည့် လျှောက်ထားသူအား နေထိုင်ခွင့်ကဒ်ပြားကို ထုတ်ပေးမည်ဖြစ်သည်။

အခန်း ၄ ။ အယူခံတင်သွင်းလျှောက်ထားခြင်း

၁။ အယူခံတင်သွင်းလျှောက်ထားပုံလျှောက်ထားနည်း

(၁) အယူခံတင်သွင်းလျှောက်ထားသူဒုက္ခသည်အဖြစ်အသိအမှတ်ပြုရန် လျှောက်ထားခဲ့သော်လည်း အသိအမှတ်ပြုခြင်းမခံရသောနိုင်ငံခြားသားနှင့် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခြင်းကို ဖျက်သိမ်းခြင်းခံရသော နိုင်ငံခြားသားသည်၊ တရားရေးဝန်ကြီးအား အယူခံတင်သွင်းလျှောက်ထားနိုင်သည်။

(၂) အယူခံတင်သွင်းလျှောက်ထားနိုင်သောသက်တမ်းကာလ

အယူခံတင်သွင်းလျှောက်ထားရမည့်သက်တမ်းကာလသည်၊ ဒုက္ခသည်အဖြစ် အသိအမှတ်မပြုကြောင်း အကြောင်းကြားလာသည့်နေ့ရက်(သို့)ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားခြင်းအား ဖျက်သိမ်းကြောင်းအကြောင်းကြားလာသည့် နေ့ရက်မှရက်အတွင်း ဖြစ်သည်။ သို့ရာတွင်၊ သဘာဝဘေးအန္တရာယ်နှင့် အခြားမလွှဲမရှောင်သာသော အကြောင်းရင်းများရှိပါက၊ အယူခံတင်သွင်းလျှောက်ထားခြင်းအား ရက်ထက်ကျော်လွန်နေသည့်တိုင် ပြုလုပ်နိုင်သည်။

(၃) အယူခံတင်သွင်းလျှောက်ထားရန်ကောင်တာ

အယူခံတင်သွင်းလျှောက်ထားခြင်းအား ဒုက္ခသည်အဖြစ်အသိအမှတ်ပြုရန်လျှောက်ထားသကဲ့သို့

အယူခံတင်သွင်းလျှောက်ထားသူ၏နေရပ်၊နေရာနှင့်သက်ဆိုင်သောဒေသဆိုင်ရာလူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ဌာနခွဲ(သို့)ဌာနစိတ်တို့၌ပြုလုပ်နိုင်သည်။ကိုယ်စားလှယ်ဖြင့် အယူခံတင်သွင်းလျှောက်ထားနိုင်သည့်အပြင် လိုအပ်သောစာရွက်စာတမ်းများကို စာတိုက်မှပို၍လည်း အယူခံတင်သွင်းလျှောက်ထားနိုင်သည်။ ဒေသဆိုင်ရာလူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ဌာနခွဲများရှိ အယူခံတင်သွင်းလျှောက်ထားရန်ကောင်တာများကိုနောက်ဆုံးစာမျက်နှာတွင်ရေးသားဖော်ပြထားပါသည်။

(၄) အယူခံတင်သွင်းလျှောက်ထားရာတွင်လိုအပ်သောစာရွက်စာတမ်းများ

အောက်ဖော်ပြပါ စာရွက်စာတမ်းများတင်သွင်းပါရန်။

က။ အယူခံတင်သွင်းလျှောက်လွှာပုံစံ

၁စောင်

၂။ ဒုက္ခသည်စစ်ဆေးဆုံးဖြတ်ရေးအကြံပေးပုဂ္ဂိုလ်များ

တရားရေးဝန်ကြီးသည်၊ အယူခံတင်သွင်းလျှောက်ထားခြင်းနှင့်ပတ်သက်၍ စီရင်ချက်ချရာတွင် ဒုက္ခသည်စစ်ဆေးဆုံးဖြတ်ရေး အကြံပေးပုဂ္ဂိုလ်များ၏ ထင်မြင်ယူဆချက်အား ကြားနာရမည် ဖြစ်သည်။ ဒုက္ခသည်စစ်ဆေးဆုံးဖြတ်ရေး အကြံပေးပုဂ္ဂိုလ်များသည်၊ ဂုဏ်၊ သိက္ခာမြင့်မား၍၊ အယူခံတင်သွင်းလျှောက်ထားခြင်းနှင့်ပတ်သက်၍ ဘက်မလိုက်ပဲ တရားမျှတစွာ ကောက်ချက် ချနိုင်ရမည်ရှိသကဲ့သို့၊ တရားဥပဒေ(သို့)အပြည်ပြည်ဆိုင်ရာရေးရာနှင့်ပတ်သက်၍ စာတွေ့လက်တွေ့ အတွေ့အကြုံရှိသောပညာရှင်များထဲမှခန့်အပ်တာဝန်ပေးထားသူများဖြစ်သည်။ ထို့အပြင်၊ ဒုက္ခသည်စစ်ဆေးဆုံးဖြတ်ရေးအကြံပေး ပုဂ္ဂိုလ်များအား၊ အယူခံတင်သွင်းလျှောက်ထားသူ စသည်တို့၏ ထင်မြင်ယူဆချက်များအားထွက်ဆိုချက်များနှင့်ပတ်သက်သည့် လုပ်ထုံးလုပ်နည်း များတွင် ကိုယ်တိုင်ပါဝင်၍ ကြားနာနိုင်သည့် လုပ်ပိုင်ခွင့်ကို ပေးအပ်ထားသည်။

၃။ တရားရေးဝန်ကြီး၏စီရင်မှု

တရားရေးဝန်ကြီးမှ၊ အယူခံ တင်သွင်းလျှောက်ထားသော ကန့်ကွက်ချက်သည် အကျိုးအကြောင်း သင့်လျော်မှုရှိသည်ဟုစီရင်ပါက၊ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုမည်ဖြစ်ပြီး ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခြင်းခံရသော ၎င်းနိုင်ငံခြားသားအား၊ ဒုက္ခသည်အသိအမှတ်ပြု လက်မှတ် ထုတ်ပေး မည်ဖြစ်သည်။

ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခြင်းခံရသော နိုင်ငံခြားသားသည်၊ သတ်မှတ်ထားသော အချက် အလက်များပြည့်စုံပါက၊ ကြာရှည်နေထိုင်ခွင့်ရရှိမည်ဖြစ်ပြီး ဂျပန်နိုင်ငံတွင်နေထိုင်ခွင့်ပြုမည် ဖြစ်သည်။

၎င်းနိုင်ငံခြားသားသည် သတ်မှတ်ထားသောအချက်အလက်များ မပြည့်စုံခဲ့သည်ရှိသော်လည်း

နေထိုင်မှုအားအထူးအနေဖြင့်ခွင့်ပြုသင့်သည့် အခြေအနေ အကြောင်းအရာရှိသည်ဟုယူဆရပါက၊

နေထိုင်ရန် အထူးအနေဖြင့် ခွင့်ပြုခြင်းလည်းရှိသည်။

ထို့ကြောင့် ဥပဒေရေးရာနေထိုင်နေသော လျှောက်ထားသူအား နေထိုင်ခွင့်ကဒ်ပြားကို ထုတ်ပေးမည် ဖြစ်သည်။

အခန်း ၅ ။ ဒုက္ခသည်ခရီးသွားလက်မှတ်

ဂျပန်နိုင်ငံတွင်နေထိုင်သော ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခြင်း ခံရသော နိုင်ငံခြား သားသည်၊ ပြည်ပသို့ထွက်မည်ဆိုပါက တရားရေးဝန်ကြီးထံမှ ဒုက္ခသည်ခရီးသွားလက်မှတ် ထုတ် ပေးခြင်းကို လက်ခံရယူနိုင်သည်။

၁။ လျှောက်ထားတင်သွင်းရန်ကောင်တာ

ဒုက္ခသည် ခရီးသွားလက်မှတ်ထုတ်ရန် လျှောက်ထားတင်သွင်းရမည့် ကောင်တာများမှာ၊ ဒုက္ခသည် အဖြစ်အသိအမှတ်ပြုရန်လျှောက်ထားတင်သွင်းသည့်ကောင်တာ (အခန်း၃။ ၁ ၊(၂)ကိုကြည့်ရှုရန်) နှင့်တနေရာတည်းပင်ဖြစ်သည်။ လျှောက်ထားတင်သွင်းသောအခါတွင် လျှောက်ထားသူကိုယ်တိုင် လာရောက်ရမည်ဖြစ်သော်လည်း၊ လျှောက်ထားသူ မှာအသက်၁၆နှစ်မပြည့်ခြင်းနှင့်ရောဂါဒဏ်ရာ အစရှိသောအကြောင်းရင်းများကြောင့် ကိုယ်တိုင်မလာရောက်နိုင်ပါက၊ မိဖ၊ အိမ်ထောင်ဖက်၊

သားသမီး (သို့) ဆွေမျိုးသားချင်းက လျှောက်ထားသူကိုယ်စား လျှောက်ထားတင်သွင်းခြင်း ပြုလုပ်နိုင်သည်။ ထိုအခါတွင် အကျိုးတော်ဆောင် သည် နိုင်ငံကူးလက်မှတ်၊ နေထိုင်ခွင့်ကဒ်ပြား၊ မွေးစာရင်းထောက်ခံစာ၊ အိမ်ထောင်စုစာရင်း မိတ္တူ စသည့် ကိုယ်စားပြုအထောက်အထားများကို ဖော်ပြသည့် စာရွက်စာတမ်းများကို တင်ပြရမည်။

၂။ လျှောက်ထားတင်သွင်းရာတွင်လိုအပ်သောစာရွက်စာတမ်းများ

(၁) တင်သွင်းရန်စာရွက်စာတမ်းများ

က။ ဒုက္ခသည်ခရီးသွားလက်မှတ်ထုတ်ပေးရန် တောင်းဆိုလျှောက်လွှာပုံစံ (လျှောက်လွှာတင်သွင်း ရန်ကောင်တာများတွင်ဖြန့်ဝေနေသည်။) ၁စောင်

ခ။ ဓါတ်ပုံ (တင်သွင်းမည့်နေ့မတိုင်မီ ၆ လအတွင်း၌ ရိုက်ထားသော ၅ဆင်တီမီတာ × ၅ဆင် တီမီတာ ဦးထုပ်မဆောင်း၊ ရှေ့တည့်တည့် ကိုယ်အပေါ်တပိုင်းပုံဖြစ်ပြီး၊ နောက်ကျောဘက်တွင် အမည်နှင့်မွေးနေ့သက္ကရာဇ် ရေးသားထားသောပုံ) ၂ပုံ

ဂ။ ဒုက္ခသည်ခရီးသွားလက်မှတ် (ရရှိပြီးသားဖြစ်ပါက)

ဃ။ ဒုက္ခသည်ခရီးသွားလက်မှတ်ရရှိထားပြီးသူသည်၊ ၎င်းအထောက်အထားများကိုတင်ပြနိုင်ခြင်း မရှိပါက ထိုအကြောင်းပြချက်ကိုရေးသားထားသော စာရွက်စာတမ်း ၁စောင်

င။ နိုင်ငံကူးလက်မှတ် (သို့) နေထိုင်ခွင့်အမျိုးအစားလက်မှတ်များကို တင်ပြနိုင်ခြင်းမရှိပါက ထိုအကြောင်းပြချက်ကိုရေးသားထားသော စာရွက်စာတမ်း ၁စောင်

(၂) တင်ပြရန်စာရွက်စာတမ်းများ

က။ ဒုက္ခသည်အသိအမှတ်ပြုလက်မှတ်

ခ။ ရေရှည်၊ ရေလတ် နေထိုင်သူဖြစ်ပါက နိုင်ငံကူးလက်မှတ် (ဂျပန်အစိုးရမှထုတ်ပေးထားသော ဒုက္ခသည်ခရီးသွားလက်မှတ် မပါဝင်) နှင့် နေထိုင်ခွင့်ကဒ်ပြား။

ဂ။ အထူးအမြဲတမ်း နေထိုင်ခွင့်ရရှိထားသူများဖြစ်ပါက နိုင်ငံကူးလက်မှတ်နှင့် အထူးအမြဲ နေထိုင်ခွင့်လက်မှတ်

ဃ။ ရေရှည်၊ ရေလတ် နေထိုင်သူ (သို့) အထူးအမြဲနေထိုင်ခွင့်ရရှိထားသူများမဟုတ်ပါက နိုင်ငံကူး လက်မှတ်နှင့် နေထိုင်ခွင့်အမျိုးအစားလက်မှတ်

(မှတ်ချက်) အကျိုးဆောင်ကိုယ်စားလှယ်ဖြင့် လျှောက်ထားပါက နေထိုင်ခွင့်ကဒ်ပြားနှင့် နိုင်ငံကူး လက်မှတ်ကိုတင်ပြရန်လိုအပ်ပြီး၊ အကျိုးဆောင်ကိုယ်စားလှယ်မှမိတ္တူပြုလုပ်ကာ၊ အခအားလျှော် စွာဖြင့်အကျိုးဆောင်ကိုယ်စားလှယ်၏အမည်နှင့်အကျိုးဆောင်ကိုယ်စားလှယ်ဖြင့်လျှောက်ထား ခြင်းဖြစ်ကြောင်း ရေးသားတင်ပြရမည်။ အကျိုးတော်ဆောင်ထံ နေထိုင်ခွင့်ကဒ်ပြားနှင့်နိုင်ငံကူး လက်မှတ်အားအပ်နှံထားသည့်အချိန်အတွင်းလျှောက်ထားသူအားမိတ္တူကိုကိုင်ဆောင်ထားစေရ မည်။

၃။ ဒုက္ခသည်ခရီးသွားလက်မှတ်၏သက်တမ်းကာလ

ဒုက္ခသည်ခရီးသွားလက်မှတ် သက်တမ်းသည် ၁နှစ်ဖြစ်သည်။ သက်တမ်းကာလအတွင်းဖြစ်ပါက အကြိမ်ပေါင်းမည်မျှပင်ဖြစ်စေ ဂျပန်နိုင်ငံမှထွက်ခွာပြီး၊ ဂျပန်နိုင်ငံသို့ ပြန်လည် ဝင်ရောက်နိုင်သည်။ သို့ရာတွင် ဂျပန်နိုင်ငံတွင်နေထိုင်ခွင့်သက်တမ်း လက်ကျန် ၁နှစ်မပြည့်ခြင်းစသည့် ဒုက္ခသည်ခရီး သွားလက်မှတ်၏သက်တမ်းကာလနှင့်မဆိုင်သောအခြားဂျပန်နိုင်ငံသို့ပြန်လည်ဝင်ရောက်နိုင်သော ကာလကုန်ဆုံးချိန်သတ်မှတ်ထားသည်ဆိုလျှင်၊ ထိုကုန်ဆုံးချိန်မတိုင်မီ ဂျပန်နိုင်ငံသို့ ပြန်လည် ဝင်ရောက်ရမည် ဖြစ်သည်။ ဂျပန်နိုင်ငံသို့ ပြန်လည်ဝင်ရောက်နိုင်သော ကာလကုန်ဆုံးချိန်အား၊

ဒုက္ခသည်ခရီးသွားလက်မှတ်၏စာမျက်နှာ ၁ ၊ ၂ တွင် ရေးသားဖော်ပြထားပါသဖြင့် သေချာစွာ ကြည့်ရှုလေ့လာ၍၊ ဒုက္ခသည်ခရီးသွားလက်မှတ်၏ သက်တမ်းကာလနှင့်မရောထွေးအောင် သတိထား ရမည်ဖြစ်သည်။

၄။ ကျသင့်ငွေ

ဒုက္ခသည်ခရီးသွားလက်မှတ်ထုတ်ယူရရှိသောအခါတွင်၊ ကျသင့်သော အခကြေးငွေအား သွင်းဆောင် ရမည်ဖြစ်သည်။ ၎င်းအပြင် နိုင်ငံခြား၌ ဒုက္ခသည်ခရီးသွားလက်မှတ်၏ သက်တမ်းတိုးမည်ဆိုပါက၊ ကျသင့်သော အခကြေးငွေအား ၎င်းနိုင်ငံ၏ ငွေသားဖြင့် သွင်းဆောင်ရမည်ဖြစ်သည်။

အခန်း ၆ ။ ခေတ္တကာကွယ်စောင့်ရှောက်မှုခံယူရန်အတွက်ပေးသောကမ်းတက်ခွင့်

ခေတ္တကာကွယ်စောင့်ရှောက်မှုခံယူရန်အတွက်ပေးသောကမ်းတက်ခွင့်ဆိုသည်မှာ၊ သင်္ဘောအစရှိ သောယာဉ်စီးလာသောနိုင်ငံခြားသားသည် ဒုက္ခသည်ဆိုင်ရာစာချုပ်စာတမ်း၌ ပြဌာန်းထားသော အကြောင်းရင်းနှင့်၊ ၎င်းအကြောင်းရင်းနှင့်အကျိုးဝင်သည့်အခြားသော အကြောင်းရင်းကြောင့်အသက် ကိုယ်ခန္ဓာ(သို့)ကိုယ်ခန္ဓာ၏လွတ်လပ်မှုအား ထိခိုက်ခြင်းခံရသော နယ်မြေမှ ထွက်ပြေးလာသူဖြစ်ပြီး၊ ၎င်းနိုင်ငံခြားသားကိုနိုင်ငံတွင်းသို့ခေတ္တကမ်းတက်ခွင့်၊ ပေးသင့်သည်ဟုယူဆပါကလူဝင်မှုစစ်ဆေးရေး အရာရှိမှခွင့်ပြုမည်ဖြစ်ပြီး၊ ၎င်းမှာတိုင်းပြည်မှအလျှင်အမြန်ကာကွယ်စောင့်ရှောက်သောအားဖြင့်(နယ် မြေအတွင်း၌ကာကွယ်စောင့်ရှောက်ခြင်း) အရေးပေါ်ဆောင်ရွက်မှုအရ ပေးအပ်ခြင်းဖြစ်သည်။

၁။ လျှောက်ထားခြင်း

(၁) အကျိုးဝင်သူ

သင်္ဘော(သို့)လေယာဉ်စီးလာသောနိုင်ငံခြားသား

(၂) လျှောက်ထားနည်းလမ်း

လျှောက်ထားခြင်းအား၊ ဆိုက်ရောက် လေဆိပ်၊ သင်္ဘောဆိပ်တွင်းရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန တို့တွင်လျှောက်ထားသူကိုယ်တိုင်လာရောက်လုပ်ဆောင်ရမည်ဖြစ်သည်။ သို့ရာတွင်လျှောက်ထား သူအသက်၁၆နှစ်မပြည့်သေးခြင်းနှင့် ရောဂါဒဏ်ရာအစရှိသောအကြောင်းရင်းများကြောင့် ကိုယ် တိုင်မလာရောက်နိုင်ပါက၊ မိဖုရားအိမ်ထောင်ဖက်၊သားသမီး(သို့)ဆွေမျိုးသားချင်းက လျှောက်ထားသူ ကိုယ်စားလျှောက်ထားတင်သွင်းခြင်းအား ပြုလုပ်နိုင်သည်။

၂။ လျှောက်ထားတင်သွင်းရာတွင်လိုအပ်သောစာရွက်စာတမ်းများ

(၁) တင်သွင်းရန်စာရွက်စာတမ်းများ

က။ နိုင်ငံခြားသားနိုင်ငံဝင်ရောက်မှုမှတ်တမ်း(သာမန်အားဖြင့်၊ E/Dကပ်ပြားဟုခေါ်သည်။

လေယာဉ်ထဲတွင်ဝေသည့်အခါလည်းရှိပြီး၊လေဆိပ်ထဲတွင်လေယာဉ်ကုမ္ပဏီကောင်တာနှင့် လူဝင်မှုစစ်ဆေးရေးကောင်တာများတွင်ရယူနိုင်သည်။) ၁စောင်

ခ။ ဖွင့်ဟဝန်ခံချက်(မိမိအကြောင်းအရာအချက်အလက်များ နှင့် လျှောက်ထားတင်သွင်းရသော အကြောင်းရင်းအားရေးသားဖော်ပြထားရမည်ဖြစ်ပြီး၊လေဆိပ်၊သင်္ဘောဆိပ်တွင်းရှိလူဝင်မှုကြီး ကြပ်ရေးဦးစီးဌာနတွင်ဖြန့်ဝေနေပါသည်။) ၁စောင်

ဂ။ ဓါတ်ပုံ (ကိုင်ဆောင်ထားရှိပါက) ၂ပုံ

ဃ။ ကာကွယ်စောင့်ရှောက်ရန် တောင်းဆိုရသောအကြောင်းရင်းရှိကြောင်း သက်သေပြသော အထောက်အထားအချက်အလက်များ (ကိုင်ဆောင်ထားရှိပါက) ၁စောင်

(၂) တင်ပြရန်စာရွက်စာတမ်းများ

က။ နိုင်ငံကူးလက်မှတ် အစရှိသော ပြည်ပထွက်ခွာခြင်းဆိုင်ရာစာရွက်စာတမ်းများ

(ကိုင်ဆောင်ထားပါက)

ခ။ မိမိမည်သူမည်ဝါဖြစ်ကြောင်းသက်သေပြသစာရွက်စာတမ်းများ (ကိုင်ဆောင်ထားရှိပါက)

၃။ ခေတ္တကာကွယ်စောင့်ရှောက်မှုခံယူခွင့်ပြုလက်မှတ်ထုတ်ပေးခြင်း

စစ်ဆေးတွေ့ရှိချက်အရ၊ ခေတ္တကာကွယ်စောင့်ရှောက်မှုခံယူရန်နိုင်ငံတွင်းသို့ ကမ်းတက် ခွင့်ပြုပါက ခေတ္တကာကွယ်စောင့်ရှောက်မှုခံယူခွင့်ပြုလက်မှတ်ထုတ်ပေးမည်ဖြစ်သည်။ ထိုခွင့်ပြုလက်မှတ်တွင်၊ နိုင်ငံကမ်းတက်ခွင့်ပြုသည့် သက်တမ်းကာလ၊ နေရပ်၊ နှင့် သွားလာလှုပ်ရှားနိုင်သည့် နေရာအတိုင်းအတာ အစရှိသော နိုင်ငံတွင်း ကမ်းတက်ဝင်ရောက်မှုနှင့် ပတ်သက်သည့် သတ်မှတ်ချက်များကိုလည်းရေးသားဖော်ပြထားသည်။

ဒုက္ခသည်အသိအမှတ်ပြုရေးဆိုင်ရာလုပ်ငန်းရှင်းလင်းပြသဇယား

